

စီမံအုပ်ချုပ်သူများမှ လေ့လာချက်နှင့် ဆွေးနွေးသုံးသပ်ချက်

အောက်ဖော်ပြပါ စီမံအုပ်ချုပ်သူများ၏ လေ့လာချက်နှင့် ဆွေးနွေးသုံးသပ်ချက်များသည် မြန်မာသီလဝါ အက်(စ်) အီးဇက်ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်အတွက် ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းကို အခြေခံထားခြင်းဖြစ်ပြီး ထိုဘဏ္ဍာရေးရှင်းတမ်းနှင့်အတူတွဲ၍ ဖတ်ရှုနိုင်ပါသည်။ အခြားငွေကြေးအနေဖြင့် ဖော်ပြထားခြင်းမရှိပါလျှင် ငွေပမာဏဖော်ပြချက် အားလုံးမှာ မြန်မာကျပ်ငွေဖြစ်ပါသည်။

အဆိုပါ ဘဏ္ဍာရေးရှင်းတမ်းအား နိုင်ငံတကာဘဏ္ဍာရေး အစီအရင်ခံခြင်းဆိုင်ရာစံများ (IFRS) နှင့်အညီ ရေးဆွဲထားပြီး၊ ပြင်ပစာရင်းစစ်ဖြစ်သည့် ဝင်းသင်နှင့်အဖွဲ့မှ စစ်ဆေးထားပြီး ဖြစ်ပါသည်။

ထို့အပြင် ဒါရိုက်တာအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် အတည်ပြုပြီးဖြစ်ပါသည်။

မြန်မာ-ဂျပန် သီလဝါ ဒီပလိုမန့်လီမိတက် (“MJTD”)

မြန်မာ-ဂျပန် သီလဝါ ဒီပလိုမန့်လီမိတက်ကို သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ရှိသည့် စက်မှုလုပ်ငန်း ဧရိယာဖွံ့ဖြိုးရေး၊ ဈေးကွက်တင်ရောင်းချခြင်း၊ နှစ်ရှည်ငှားရမ်းခြင်းနှင့် စက်မှုလုပ်ငန်းဧရိယာ လည်ပတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တည်ထောင်ခဲ့ပါသည်။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်သည် မြန်မာ-ဂျပန် သီလဝါ ဒီပလိုမန့် လီမိတက်၏ မတည်ငွေရင်း (၄၁) ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး၊ ဒါရိုက်တာအဖွဲ့ဝင် (၉)ဦးအနက် (၄) ဦး တာဝန်ယူလျက်ရှိပြီး၊ လုပ်ငန်းလည်ပတ်ရန် စီမံအုပ်ချုပ်မှုအဖွဲ့ဝင် (၈) နေရာအနက် (၄) နေရာကို တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။

မြန်မာ-ဂျပန် သီလဝါ ဒီပလိုမန့် လီမိတက်သည် စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်အတွက် အသားတင်အမြတ်ငွေ အမေရိကန် ဒေါ်လာ (၁.၆)သန်း ရရှိခဲ့ပါသည်။ (၂) နှစ်တာကာလမျှ ကြာမြင့်နေသောကိုဗစ် ကပ်ရောဂါဖြစ်ပွားမှုနှင့် အခြားနိုင်ငံတကာ စီးပွားရေး အခြေအနေများသည် MJTD ၏ မြေယာရောင်းချမှုကဏ္ဍတွင် (၂) နှစ်အတွင်း ထပ်မံရောင်းချခြင်းမျိုးမရှိခဲ့ဘဲ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများနှင့် အခြားဝင်ငွေများမှသာ ဝင်ငွေရရှိခဲ့ပါသည်။ မြန်မာ-ဂျပန် သီလဝါ ဒီပလိုမန့် လီမိတက်နှင့် ဆက်စပ်၍ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် သက်ဆိုင်သော ၄၁ % အမြတ်ဝေစု ပမာဏမှာ အမေရိကန်ဒေါ်လာ (၀.၇)သန်း ဖြစ်ပါသည်။ ယခုကာလအတွင်း MJTD အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စီမံကိန်းများကို စတင်အကောင်အထည်ဖော်လုပ်ဆောင်နေပြီး၊ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်ခြင်း စီမံကိန်းကို စံပြစီမံကိန်းအဖြစ် သီလဝါဧရိယာတွင် စတင်၍ အကောင်အထည်ဖော် တည်ဆောက်နေပြီဖြစ်ပါသည်။

သီလဝါ ပရောပါတီး ဒက်ပလော့မန်လီမိတက် (“TPD”)

သီလဝါ ပရောပါတီးဒီပလော့မန် လီမိတက်ကို သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ရှိသည့် လူနေအိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ဈေးကွက်တင်ရောင်းချခြင်းနှင့် နှစ်ရှည်ငှားရမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် တည်ထောင်ခဲ့ပါသည်။ သီလဝါ ပရောပါတီး ဒီပလော့မန်လီမိတက်ကို သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကုမ္ပဏီ (“TSMCC”)နှင့် ဖက်စပ်ဖွဲ့စည်းတည်ထောင်ထားပြီး၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကုမ္ပဏီ (“TSMCC”)မှ အစုရှယ်ယာ (၂၀) ရာခိုင်နှုန်းနှင့် မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ (၈၀) ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ကြပါသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေသော (၂)နှစ်တာ ကာလနှင့် ပတ်သက်သော ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များအိမ်၊ ခြံမြေကဏ္ဍ ဈေးကွက်များနှေးကွေးကျဆင်းခြင်း၊ ငွေလဲလှယ်နှုန်း မတည်ငြိမ်ခြင်းတို့ကြောင့် ကုမ္ပဏီ၏ ဝင်ငွေကို အကျိုးသက်ရောက်မှုများရှိခဲ့ပါသည်။ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်အတွက် အကြမ်းအမြတ်ငွေ ကျပ် (၂၁၅) သန်းဖြစ်ပေါ်ခဲ့ပြီး၊ စီမံအုပ်ချုပ်မှုနှင့် အခြားဝင်ငွေ/စရိတ်များထည့်သွင်း တွက်ချက်ပြီးပါက အသားတင်အမြတ်ကျပ် (၆၅၁) သန်း ပေါ်ပေါက်ခဲ့ပါသည်။ ၎င်းတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှုမှ အသားတင်အမြတ်ကျပ်(၆၁၁)သန်းပါရှိပါသည်။ TPD အနေဖြင့် စုဆောင်းပြီး အမြတ်လက်ကျန်ငွေ ရလဒ်များအပေါ် အခြေခံ၍ ယခုဘဏ္ဍာနှစ်အတွင်း အမြတ်ငွေ ကျပ် (၁.၅) ဘီလီယံကို ခွဲဝေပေးမည်ဖြစ်ပါသည်။

မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (“MTSH”)

မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ၂၀၁၃ ခုနှစ်၊ မေလ (၃) ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလ (၂၀) ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းတွင် ဒုတိယမြောက် စာရင်းဝင်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါသည်။

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အနေဖြင့် စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်အတွက် စီမံအုပ်ချုပ်မှုနှင့် တွဲဖက်လုပ်ငန်းမှရရှိသည့် အမြတ်ငွေများအပါအဝင် အသားတင်အမြတ်ငွေမှာ ကျပ်(၂.၄) ဘီလီယံ ရရှိခဲ့ပြီး၊ ၎င်းအမြတ်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှု အမြတ်ငွေ ကျပ်(၁.၁) ဘီလီယံ နှင့် တွဲဖက်လုပ်ငန်းမှ ရသည့်အမြတ်ငွေ ကျပ်(၁.၄) ဘီလီယံ ပါဝင်ပါသည်။

မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့်၎င်း၏ လက်အောက်ခံကုမ္ပဏီ (“MTSH အုပ်စု”)

ဘဏ္ဍာရေးရှင်းတမ်း၏ ဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်းပေါင်းချုပ်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်အတွက် ဝင်ငွေမှာ ကျပ် (၁.၆) ဘီလီယံ ရရှိခဲ့ပြီး၊ နှိုင်းယှဉ်ကာလနှင့် နှိုင်းယှဉ်ပါက (၈၂%) တိုးတက်လာသည်ကို တွေ့ရှိရပါသည်။

အကြမ်းအမြတ်သည် ယခင် ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက ၆၆% မှ ၄၃% သို့ ကျဆင်းခဲ့ပြီး၊ ယင်းသို့ကျဆင်းခဲ့ခြင်း၏ အဓိက အကြောင်းအရင်းမှာ အဆောက်အအုံရောင်းချခြင်းမှ မြေနှင့် တည်ဆောက်စရိတ်များ ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

ယခု ဘဏ္ဍာနှစ်ဝက်အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှု အမြတ်ကျပ် (၁.၇) ဘီလီယံ ပေါ်ပေါက်ခဲ့ခြင်း၏ အကြောင်းရင်းမှာ ကုမ္ပဏီ၏ အမေရိကန် ဒေါ်လာငွေကြေးကို ကာလကုန်တွင် သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းနှင့် တန်ဖိုးသင့်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ နှိုင်းယှဉ်ကာလထက် ၆၀ % လျော့နည်းခဲ့ပါသည်။ (နှိုင်းယှဉ်ကာလ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှု အမြတ်မှာ ကျပ် (၄.၃) ဘီလီယံ ဖြစ်ပါသည်။)

မြန်မာ-ဂျပန် သီလဝါ ဒီပလိုမာနှင့် လီမိတက်နှင့် ဆက်စပ်၍ ရရှိမည့်အမြတ်ဝေစု ပမာဏမှာ ကျပ်(၁.၄) ဘီလီယံဖြစ်ပြီး နှိုင်းယှဉ်ကာလထက် ၄၁ % တိုးတက်လာခဲ့ပါသည်။ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတကာ စီးပွားရေး အခြေအနေများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း၌ပင် MJTD ၏ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်နိုင်မှုများကြောင့် မူလရည်ရွယ်ထားသည့် ခန့်မှန်းအမြတ်ငွေထက် သာလွန်ကောင်းမွန်သော ရလဒ်ကိုရရှိခဲ့ပါသည်။

ယခုဘဏ္ဍာရေးကာလ၏ အသားတင် အမြတ်ပမာဏမှာ ကျပ်(၃.၁)ဘီလီယံရှိခဲ့ပြီး၊ ကုမ္ပဏီ၏ အစုရှင်များသို့ ခွဲဝေနိုင်သော အမြတ်မှာ ကျပ် (၂.၉)ဘီလီယံ ဖြစ်ပြီး နှိုင်းယှဉ်ကာလထက် ၃၇ % ကျဆင်းခဲ့ပါသည်။

ယေဘုယျအားဖြင့် အထက်ဖော်ပြပါ ခက်ခဲသောအခြေနေများ ကြုံတွေ့ခဲ့ရမှုကြောင့် နှိုင်းယှဉ်ကာလတွင် ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေသည် ကျပ်(၁၂၀)မှ ယခုဘဏ္ဍာရေးနှစ်ဝက်ဖြစ်သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေသည် ကျပ် (၇၅)သို့ ကျဆင်းခဲ့ပါသည်။

	ပြောင်းလဲချက်	၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက် (ကျပ်သန်းပေါင်း)	၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက် (ကျပ်သန်းပေါင်း)
ဝင်ငွေ	▲	၁,၅၅၅	၈၅၃
ဝင်ငွေအပေါ် မူရင်းကုန်ကျစရိတ်	▲	(၈၈၁)	(၂၈၇)
အကြမ်းအမြတ်	▲	၆၇၄	၅၆၆
အရောင်းနှင့် စီမံအသုံးစရိတ်	▼	(၇၄၉)	(၉၀၇)
တွဲဖက်လုပ်ငန်းမှ ရသည့်အမြတ်ငွေ	▲	၁,၃၈၇	၉၈၆
လုပ်ငန်းလည်ပတ်မှုအမြတ်ငွေ	▲	၁,၃၁၂	၆၄၅
အခြားနည်းလမ်းမှရသည့်ဝင်ငွေ	▼	၄၄	၇၅
နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှု အမြတ်/အရှုံး	▼	၁,၇၁၄	၄,၂၈၁
အခွန်လျာထားခြင်းမပြုမီ စုစုပေါင်းအမြတ်	▼	၃,၀၇၀	၅,၀၀၁
ဝင်ငွေခွန်	▼	(၁၀)	(၁၇၈)
အသားတင်အမြတ်	▼	၃,၀၆၀	၄,၈၂၃

အကြမ်းအမြတ်ရာခိုင်နှုန်း	▼	၄၃%	၆၆%
--------------------------	---	-----	-----

ရှယ်ယာတစ်စောင်၏အခြေခံဝင်ငွေ (ကျပ်)	▼	၇၅	၁၂၀
------------------------------------	---	----	-----

ကုမ္ပဏီအုပ်စု၏ လက်ကျန်ရှင်းတမ်းအနှစ်ချုပ်

လက်ငင်းရပိုင်ခွင့်များ တိုးလာခြင်း၏ အဓိကအကြောင်းအရင်းမှာ ကုမ္ပဏီ၏ နိုင်ငံခြားငွေများတန်ဖိုးမြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ လက်ငင်းမဟုတ်သောရပိုင်ခွင့်များ မြင့်တက်လာခြင်းသည် အဆောက်အအုံအရစ်ကျရောင်းချခြင်းနှင့် တွဲဖက်လုပ်ငန်း၏ ခွဲဝေအမြတ်တိုးတက်လာမှုတို့၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပါသည်။

လက်ငင်းပေးရန်များနှင့် လက်ငင်းမဟုတ်သောပေးရန်များ တာဝန်များမှာ နှိုင်းယှဉ်ကာလနှင့် ကြီးမားသောပြောင်းလဲမှုမရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

၂၀၂၂-၂၀၂၃ (၆ လ ဘဏ္ဍာရေးကာလ) အတွက် စုဆောင်းပြီး အမြတ်လက်ကျန်တွင် ကျပ် (၂.၉) ဘီလီယံ တိုးတက်လာခြင်းမှာ ယခုနှစ်ဝက်၏ တိုးပွားခဲ့သောအသားတင်အမြတ်ကြောင့် ဖြစ်ပါသည်။

	ပြောင်းလဲချက်	၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက် (ကျပ်သန်းပေါင်း)	၂၀၂၂ ခုနှစ်၊ မတ်လ (၃၁)ရက် (ကျပ်သန်းပေါင်း)
ရပိုင်ခွင့်များ			
လက်ငင်းရပိုင်ခွင့်များ	▲	၄၀,၃၂၂	၃၉,၁၃၂
လက်ငင်းမဟုတ်သောရပိုင်ခွင့်များ	▲	၅၂,၂၉၅	၅၀,၅၇၇
စုစုပေါင်းရပိုင်ခွင့်များ	▲	၉၂,၆၁၇	၈၉,၇၀၉
ပေးရန်တာဝန်များ			
လက်ငင်းပေးရန်တာဝန်များ	▼	၁,၉၇၃	၂,၀၇၈
လက်ငင်းမဟုတ်သောပေးရန်တာဝန်များ	▼	၁,၁၈၅	၁,၂၃၂
စုစုပေါင်းပေးရန်တာဝန်များ	▼	၃,၁၅၈	၃,၃၁၀
အသားတင်ရပိုင်ခွင့်များ	▲	၈၉,၄၅၉	၈၆,၃၉၉
ရင်းနှီးငွေ	-		
ထုတ်ဝေပြီး မတည်ငွေ		၃၈,၉၂၉	၃၈,၉၂၉
စုဆောင်းပြီး အမြတ်လက်ကျန်	▲	၄၂,၅၉၄	၃၉,၆၆၄
အခြားအကျိုးခံစားခွင့်ဆိုင်ရာများ	▲	၇,၉၃၆	၇,၈၀၆
စုပေါင်းရင်းနှီးငွေ	▲	၈၉,၄၅၉	၈၆,၃၉၉

အနာဂတ်အလားအလာ

MTSH သည် လာမည့်နှစ်ကာလအပိုင်းအခြားတွင် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်မည်ဟု ယုံကြည်ပြီး၊ စီးပွားရေးသည်လည်း ပြန်လည်ဦးမော့လာမည်ဟု မျှော်လင့်ပါသည်။ စီးပွားရေးပြန်လည်တိုးတက်လာပါက ကမ္ဘာ့အဆင့်အတန်းမီ အခြေခံအဆောက်အအုံများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး၊ သက်သာသော အခွန်အခနှုန်းထားများကြောင့် မိမိတို့၏ သီလဝါအထူးစီးပွားရေးဇုန်သည် ရင်းနှီးမြှုပ်နှံမည့်သူများအတွက် ပထမဦးစားပေး ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်မည်ဖြစ်ပါသည်။

မြန်မာကျပ်ငွေတန်ဖိုးအားပျော့လာခြင်းသည် ပြည်တွင်းရှိ Import လုပ်ငန်းများအတွက် အားနည်းချက်ဖြစ်သော်လည်း နိုင်ငံခြားမှ တိုက်ရိုက်လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများနှင့် ပြည်ပပို့ကုန်လုပ်ငန်းရှင်များအတွက်မူ ကုန်ကြမ်း၊ လုပ်သားစရိတ်များနှင့် ကုန်ထုတ်လုပ်မှုစရိတ်များ ပိုမိုသက်သာသည့် အကျိုးများရှိသဖြင့် အဆိုပါအားသာ

ချက်ကို အသုံးပြု၍ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရေတို၊ ရေလတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမည့်သူများကို ဆွဲဆောင်ဖိတ်ခေါ်နိုင်မည် ဖြစ်ပါသည်။

MTSH ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သည့် TPD မှတစ်ဆင့် မိမိတို့သည် သီလဝါဥယျာဉ်မြို့တော်အတွင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန်အတွက် စီးပွားရေးအရ တွက်ချက်ကိုက်သည့် စီးပွားဖြစ်အိမ်ခြံမြေ လုပ်ငန်းအသစ်အား စီမံရေးဆွဲလုပ်ဆောင်နေပါသည်။ သီလဝါ ဥယျာဉ် မြို့တော်အား SMART CITY ဖြစ်ပေါ်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ စီမံထားရှိပြီးလည်းဖြစ်ပါသည်။ မိမိတို့သည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များနှင့် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုရှိစေရန် ရေရှည်တည်တံ့နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိမိတို့သည် ယခုကဲ့သို့ စီးပွားရေးအရ စိန်ခေါ်မှုရှိသောကာလအတွင်း ပြုပြင်ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှုမှ ရရှိသော ဝင်ငွေ၊ ရေနှင့်လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုလုပ်ငန်းများမှရရှိသည့် အမြတ်ငွေတို့ဖြင့် လုပ်ငန်းများအား လည်ပတ်ဆောင်ရွက်နေပါသည်။ လာမည့်ဘဏ္ဍာနှစ်ကုန်ကာလ အစီရင်ခံမည့်အချိန်တွင် မိမိတို့၏ အစုရှယ်ယာရှင်များအား အပြုသဘောဆောင်သည့် အကြောင်းအရာများဖြင့် တင်ပြအစီရင်ခံနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။